

ယပင် နှစ် နှစ် <ya' pin> 緬文中“.”符号的名称
 ယပင် နှစ် <y-pin> 织机上引线用的拨棍
 ယပင် နှစ် <ya' pin> = ယပင်
 ယပိန်း နှစ် <y-bein> = ယပင် / ~ လူမျိုး: 日本人
 ယမာ နှစ် <y-ma> [巴] 阎王: ~ မင်း: 阎王 / ~ ရာဇာ: 阎王
 ယမက နှစ် <y-m-ka> [巴] ①诗歌中的重复 ②成双成对 ③ = ယမိုက်
 ယမကော နှစ် <y-m-ka> [巴] ①果汁饮料 ②(转义)酒
 ယမတောယမက ကဝါ <y-m-taw: y-m-ka> 惊恐地, 惊慌地
 ယမထာ နှစ် <y-m-hta> [孟] 裹着粗布条的赶牛用的藤鞭
 ယမထာကြိမ် နှစ် <y-m-hta kyein> = ယမထာ
 ယမဒါရက် နှစ် <y-m-da hta yet> [巴] 影响人们身体健康的雨季末, 干季初(即缅历七月二十三至八月八日), 缅人认为是凶日
 ယမနဲ နှစ် <y-m-nei> [植] 一种树, 盛产于印、緬等气候湿润的国家, 高60尺, 叶茂盛, 叶长五寸, 状似榕树叶; 但更尖些。花金黄色, 结蛋状黄色肉果, 有硬壳。木质白、轻、较软, 可做家俱、地板、造船和雕刻之用 Gmelina Arborea Linn
 ယမမင်း နှစ် <y-ma' min> [巴] ①阎王 ③死神
 ယမား နှစ် <y-ma> 山洪: ~ ချောင်း: 山涧 / ~ ခေ နှစ် (洪)水
 ယမားယပ် နှစ် <y-ma: yat/yat-ma: yat> = ယပ်မားယပ်
 ယမံ နှစ် <y-man zan> (披在脑后的)长发: ဆွားတော့? ~ ဖြန့်တော့ကတည်း (成) 去时留长发, 归来时却成了光头。喻出门时好好的, 回来时却变了样
 ယမိုက် နှစ် <y-mait> [佛] <双论> (南传佛教上座部巴利文论藏七部论之一), 也称为 ~ ကျမ်း
 ယမိုက်ပြာဠိယာ နှစ် <y-mait pya di' ha> (巴) [佛] 水火灾 (传说佛为了显示法力一只眼喷火, 另一只眼喷水)
 ယမင်း နှစ် <y-min> 年轻美貌的少女: ~ ခေ နှစ် 情人, 意中人
 ယမင်းပင် နှစ် <y-min: pin> [植] 一种树夏季生, 树高25丈左右, 树叶少, 枝干能渗出红色树脂 Aporosa villosa
 ယမင်းရုပ် နှစ် <y-min: yout> (女)洋娃娃, 玩偶
 ယမန် နှစ် <y-man> 过去的时期: ~ ခေ နှစ် 昨天 / ~ လ 上月 / ~ ခေ နှစ် 去年 / ~ ခါ 以前
 ယမန် နှစ် <y-mon> = ယမန်နာ
 ယမန်နာ နှစ် <y-mon na> [巴] ①恒河一支流名 ②泛指所有江河
 ယမ္ဘာ နှစ် <y-mya> (古) 牵引灵柩的长布条
 ယရမိ ကိ <ya' ra' m-pi> 口齿不清
 ယရည်း နှစ် <y-yi> 驯象者, 管象者
 ယထေး နှစ် <y-thei> 一种晚稻

ယသော် နှစ် <y-thaw> = ယသော်ခေ
 ယသော်ခေ နှစ် <y-thaw d-ya> [梵] [佛] 耶输陀罗(善觉王之女, 释迦牟尼出家前为悉达多太子的妻子)
 ယသတ် နှစ် <ya' that> 緬文符号“ယ”的名称
 ယဟူဒီ နှစ် <y-hu di> 耶乎德(对犹太人的称谓)
 ယာ I နှစ် <ya> ①旱田, 山坡地 ②右: ~ ဝက် 右边, 右侧 II ကိ <ya> 包(槟榔包): ကွမ်းယာ ~ သည်။ 包槟榔包。 III မါ <ya> 包(槟榔包): ကွမ်းယာ ~ ညက်ခန့် 吃一个槟榔包的时间(相当于抽一袋烟功夫)
 ယာကွက် နှစ် <ya gwet> 旱田
 ယာကွက်တိဆေး နှစ် <ya gut ti hsei> 一种药材
 ယာခင်း နှစ် <ya gin> 旱田
 ယာခတ် ကိ <ya khout> 开荒: လယ်သမား ~ နေသည်။ 农民正在开荒。
 ယာခွန် နှစ် <ya gun> 土地税, 旱田税
 ယာဂု နှစ် <ya gu> [巴] ①粥: ~ ဆွမ်း (供僧人食的)粥 / ~ ညိုသည်။ 煮粥。 ②(方)糯米糕: ~ ထိုးပွဲ 缅历十一月举行的糯米糕节
 ယာခန်း နှစ် <ya ngan> ①耕作的地块 ② = ယာခင်း
 ယာဂော နှစ် <ya z-ga> [巴] 乞丐
 ယာဂောမာ နှစ် <ya z-ga ma> 骂妇女的话(类似“破鞋”、“婊子”)
 ယာခမ်း နှစ် <ya z-ba> 旱稻
 ယာခိုမြက် နှစ် <ya zo myet> = ယာခိုမြက်
 ယာခေခတ် နှစ် <ya zaun' te> 田间茅棚, (看守用)窝棚
 ယာခိုမြက် နှစ် <ya zo: myet> [植] 裂稈草, 牛草(破坏农田的杂草) Andropogon Brevifolius
 ယာခိုင်း နှစ် <ya zain> 右边的编鼓(缅甸民族乐队中常设有两套编鼓于乐队左右两旁)
 ယာတော နှစ် <ya taw> ①旱田 ②成片的大田
 ယာထွက် ကိ <ya dwet> 旱田作物
 ယာထွန် ကိ <ya htun> 犁田
 ယာပထ နှစ် <ya p-hta> [巴] [佛] 四威仪, 即: 行、住、坐、卧
 ယာပိုက် နှစ် <ya pait> = ယာပထ
 ယာပျော့ရောဂါ နှစ် <ya pya' yaw: ga> [巴] 较轻的病, 不影响行动的病, 也称做: ခပ်ခေခတ်နာ
 ယာပြတ် နှစ် <ya pyat> (旱地)农作物的茬儿
 ယာမာ နှစ် <ya ma> = ယ
 ယာမာဘုံ နှစ် <ya ma bon> [佛] 夜摩天(佛教传说六重天中的第三重天, 六欲天中的第三欲天)
 ယာမီးကြွေ ကိ <ya mi: kywei> 烧旱田里的杂草
 ယာမြေ နှစ် <ya myei> 旱田
 ယာယီ I နှစ် <ya yi> [巴] ①暂时, 临时 ②(占卜)出门, 旅